

စာရင်းပိုင်ရှင်၏အချက်အလက်/ Applicant's information

အမည်/ Name : _____ User Name : _____

စာရင်းအမည် / Account name : _____

စာရင်းအမှတ် / Account No. :

မှတ်ပုံတင်အမှတ်/ NRC No. / Passport No. _____ Expiry date: DD/MM/YYYY / /

လိပ်စာ / Address : _____ Email: _____

I hereby request to amend **i Banking SERVICES** with CB BANK.
 CB BANK **i Banking SERVICES** ဝန်ဆောင်မှုကို ဆောင်ရွက်လိုပါသည်။

ဆောင်ရွက်လိုသည့်ပုံစံ/ Amendent

အသုံးပြုလိုသောဘာသာစကား/ Change Language

အင်္ဂလိပ် English မြန်မာ Myanmar

အဓိကထားဆောင်ရွက်မည့် Service အမျိုးအစား

Business Personal

ချိတ်ဆက်သုံးစွဲမည့်စာရင်းအမည်/ Link account information

အဓိကထားဆောင်ရွက်မည့်စာရင်းအမှတ်/Change default account number from: _____ မှ
 To account number : _____ သို့

ထပ်တိုးသောစာရင်းအမှတ်/Add account number _____

ထပ်တိုးသောစာရင်းအမှတ်/Add account number _____

ထပ်တိုးသောစာရင်းအမှတ်/Add account number _____

ထပ်တိုးသောစာရင်းအမှတ်/Add account number _____

ထပ်တိုးသောစာရင်းအမှတ်/Add account number _____

သုံးစွဲခ/ Fee Charge

ဂဏန်းဖြင့်/Amount in figures :

စာဖြင့်/Amount in words :

ငွေသားဖြင့်ပေးချေခြင်း/Cash payment ပေးချေမည့်စာရင်းအမှတ်/Debit from account number :

လျှောက်လွှာတွင်ဖြည့်ထားသော အချက်အလက်များ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးပါသည်။/This amendment will take effect from the date of signature.

စာရင်းပိုင်ရှင်လက်မှတ်/ Applicant's signature _____ နေ့စွဲ/Date : DD/MM/YYYY / /

ဘဏ်တွင်အသုံးပြုရန်အတွက်သာ/ FOR BANK USE ONLY

Customer ID (CIF) :

ရေးသွင်းသူ/ PREPARED BY
 Signature : _____
 Name : _____

စစ်ဆေးသူ/ VERIFIED BY
 Signature : _____
 Name : _____

နေ့စွဲ/Date : DD/MM/YYYY / /

အတည်ပြုသူ/ APPROVED BY
 Signature : _____
 Name : _____

Branch Code :

သဘောတူညီမှု / Agreement

- (၁) CB Bank ၏ Internet Banking ဝန်ဆောင်မှု ဆောင်ရွက်ခြင်းအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းများကို နားလည် သဘောတူလက်ခံပြီးဖြစ်ပါသည်။
 - (၂) မိမိဖော်ပြချက်များအတိုင်း ငွေပေးချေခြင်း၊ စာရင်းပြောင်းခြင်းများအတွက် မိမိစာရင်းမှ နှုတ်ယူခြင်းကို ခွင့်ပြုပါသည်။
 - (၃) မိမိ ညွှန်ကြားချက်အတိုင်း ဘဏ်မှဆောင်ရွက်ခြင်းဖြစ်သောကြောင့် မိမိနှင့်သက်ဆိုင်သော ပေးရန်ရရန်များ၊ အငြင်းပွားမှုများနှင့် စရိတ်များသည် မိမိနှင့်သာ သက်ဆိုင်ကြောင်း နားလည်သဘောတူပါသည်။
 - (၄) မိမိ ညွှန်ကြားချက်ဖြင့် စာရင်းပြောင်းဆောင်ရွက်မှုများအတွက် ဝန်ဆောင်ခနှင့်အတူ ဘဏ်ခွဲအလိုက်(သို့)နယ်မြေကျော်လွန်ပေးချေမှုများအတွက် ပြည်တွင်း ငွေလွှဲခကို ထပ်မံတွက်ချက်၍ မိမိစာရင်းမှ နှုတ်ယူမည်ကို သိရှိသဘောတူထားပြီး ဖြစ်ပါသည်။
 - (၅) မိမိ PIN ခိုးယူခံရသည်ဟု သံသယရှိပါက ဘဏ်သို့ ချက်ချင်းအကြောင်းကြားရမည်ကို နားလည်ပါသည်။
 - (၆) ဤ form တွင် ဖော်ပြချက်များအရ CB Bank အား မိမိကိုယ်စားဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ရာ မိမိဘက်မှ အကြောင်းတစ်စုံတစ်ရာ ပြောင်းလဲမှုရှိပါက ဘဏ်သို့ ချက်ချင်းအကြောင်းကြားရမည်ကို နားလည်သဘောတူပါသည်။
- (1) I understand and agree the terms and conditions of CB Bank Internet Banking.
 - (2) I agree to be debited from my/our account(s) due on my policies as and when due and which is mentioned in this form.
 - (3) I understand to undertake and be responsible for any lost, cost, charges , request, disputes etc. and all other liabilities of however incurred by me or as a result of proceeding of bank an my authorization or instructions.
 - (4) I understand and agree that the remittance service fee(s) can be added on the amount of billing, payments, transfer (per transaction) as my order for regional area.
 - (5) If I suspect my own PIN is lost or stolen, I understand that I have to inform to the bank immediately.
 - (6) According to this form, the instruction of us are permitted to express by CB Bank's authority and I understand to inform the Bank immediately that the information of us which are changed.

လက်မှတ်/Signature _____

အမည်/Name _____

မှတ်ပုံတင်အမှတ်/NRC No. _____

Mobile Phone No. _____

Email Address _____

Date. _____